

## မိတ်ဆက်

ပျောစား ပြောလျက် ပျောစာရေးကာ ပျောအမျိုးသား ဖြစ်ပါသည်ဟု ထိခိုခဲ့သူ ယခုအခါ  
မြန်မာနိုင်ငံ၌ မရှိပါ။ သို့စဉ်လျက် ဦးသာမြတ်က ပျောစာရေးသည်ဟု သတင်းကားရုံးဖြင့်  
ကဲရဲလွှာင်ပြောင်သူများ ရှိမည်ဟု ထင်ပါသည်။ ထိသူတိုအား ပျောဖတ်စာကို မြင်ဖူးရုံး ကြည့်ဦး  
တော့ဟု တိက်တွန်းချင်၏။ အဘယ်ကြောင့်ဆိုသော် မြင်ဖူးသွင့် ထိကျမ်း၏ ထူးခြားသော  
အခြင်းအရာတိုကို တွေ့ရှိလျက် ကဲရဲလွှာင်ပြောင်ရာမှ အံသောကျူးဇားတင်သော အဖြစ်သို့ မျချေ  
ကူးပြောင်းရပေတော့မည်ဟု ကျွန်တော် ထုံးချက်တို့တွင်....

(၁) ယခုလို မည်သည့်ကျမ်း၊ မည်သည့်ပြတိကို ပျောနှင့်ဆိုင်သော အထောက်အထား  
များကို တစ်နေရာတည်း၊ တစ်ထိုင်တည်းတွင် သိရှိနိုင်လောက်အောင် စာအောင်းပြီး မရှိခြင်း။

(၂) စာအောင်းထားသမျှကို စနစ်တကျ စီစဉ်၍ မြန်မာအက္ခရာ ဖလှယ်ကာ အထွယ်တာကု  
ဖတ်နိုင်၊ မှတ်နိုင်၊ အသံထွက်နိုင်အောင် ညွှန်ကြားပြသထားခြင်း။

(၃) ပျော၏ အဘိုး အဘွားတို့ လည်းကောင်း၊ သား မြေးကို လည်းကောင်း ဆက်သွယ်၍  
ဖော်ပြနိုင်သဖြင့် မြန်မာအက္ခရာ၏ ရာဇ်ဝင်ကို သိနိုင်ခြင်းတို့မှာ ထင်ရှားသော အရည်အချင်းများ  
ဖြစ်ပါသည်။ စာအောင်းထားသည့် ပျောတို့အနက် ‘သံတွဲပျော်’ဟု တွေ့ရသည့်မှာလည်း အသစ်  
စက်စက် တွေ့ရှိချက် ဖြစ်သောကြောင့် အံသောပါသည်။ ပျောရေးနည်းများ ခရစ်နှစ် င ရာစုမှ  
၆ ရာစုအတွင်းက အိန္ဒိယတွင် ထင်ရှားသော ဂူဗြရောနည်း ဖြစ်နိုင်ကြောင်းကို ဆက်သွယ်ဖော်ပြထား  
သဖြင့် ပျောအရိုးအိုး လေးအိုးတွင် တွေ့ရသော နှစ် အမှတ်အသားများကို အောင် ၃၁၉-၂၀ တွင်  
စတင်သည့် ဂူဗြနှစ်များ ဖြစ်ရာ၏ဟု ဦးသာမြတ်က တိုက်ရိုက်မပြောသော်လည်း ပြောတိသကဲ့သို့  
ရှိ၍ ထိုသို့ ယူလျောင်လည်း များစွာ လွှဲမှားနိုင်မည် မဟုတ်ဟု ကျွန်တော် ထင်မိပါသည်။ ယခု  
မြန်မာတို့ ရေးကြသည့် အက္ခရာတွင် ‘ချု’ကို ‘မြင်ခွဲ’ဟု အမှတ်များကြသည်။ စင်စစ် ‘ဟောခွဲ’  
သာ ဖြစ်ကြောင်း ပျောကို လေ့လာရင်း ဦးသာမြတ်က ဖော်ထဲတိနိုင်သည်။ ထိုကြောင့် ဦးသာမြတ်  
ကို အထပ်ထပ်အခါခါ ကောင်းချုးပေး၍ ကျေးဇားတင်ထိုက်၏။ ဤမှု စကားမြှော်ဖြင့် ဦးသာမြတ်  
ရေးသော ‘ပျောဖတ်စာ’ကို သုတေသနတိုင်း ဝမ်းသာအားရှု လေ့လာဆည်းပူး၍ အမြတ်တနိုး  
သိမ်းဆည်းထားထိုက်ကြောင်း ရေးလိုပါသည်။ ထိုပြင် ပျောကို စွဲ၍ပေးသလို ရှုံးမွန်စာကိုလည်း  
စွဲ၍ပေးပါ၍ဟု ဦးသာမြတ်ကို တိုက်တွန်း တောင်းပန်လိုပါသည်။

(သန်းထွန်း)  
M.A, B.L, Ph.D(London)  
မြန်မာရာဇ်ဝင်ကထိက  
ရန်ကုန်တွေ့သိုလ်

## မာတိကာ

◆ ယဉ်ကျေးမူဆောင်ကြားရေးဝန် သီရိပုံချို့သာမြတ်	... ... ...	က
◆ ရန်ကုန်တွေ့သိုလ် မြန်မာရာဇ်ဝင် ကထိက ဒေါက်တာသန်းထွန်း M.A, B.L, Ph.D(London) ၏ မိတ်ဆက်	... ... ...	င
◆ စာရေးသု၏ စကားပျိုး	... ... ...	၁
◆ နိုင်မြို့ပြသော စာအုပ်စာရင်းများ	... ... ...	၅
◆ ပထမအကြိမ် ပုံနှိပ်ခြင်းမှ ကျေးဇားတင်လွှာ	... ... ...	၂။
၁။ ပျော်နှင့် သရ တွဲပုံများ	... ... ...	၁
၂။ အက္ခရာပုံစံ အမျိုးပျိုး	... ... ...	၁၀
၃။ သယ်ယူအက္ခရာများ	... ... ...	၁၁
၄။ ဟန်လင်းပျော်	... ... ...	၁၉
၅။ သရရောဇားရာပျော်	... ... ...	၂၃
၆။ ဂူဗြခေတ်ပျော်	... ... ...	၃၇
(မော်စာ အနီးတစ်ဦးကို တူးဖော်ရရှိသော ပျောစာများ)		
၇။ ပျောကို ရောမအက္ခရာနှင့် အသံထွက်ပုံ	... ... ...	၄၈
၈။ မော်ဘာဘုရားကြီးကုန်း-ပျောစာများ	... ... ...	၅၉
၉။ ပုံကို မြတ်ဆက်စာ (က) မျက်နှာ	... ... ...	၆၃
(ပျော်မြန်မာ အက္ခရာ ဖလှယ်ပုံများ)		
၁၀။ ပုံကို မြတ်ဆက်စာ (ခ) မျက်နှာ	... ... ...	၇၃
(ပျော်မြန်မာ အက္ခရာ ဖလှယ်ပုံများ)		
၁၁။ ပုံကို ရွှေဆောင်ဘုရား ပျော်	... ... ...	၇၇
၁၂။ နောက်ဆက်တွဲ	... ... ...	၇၈
(ပျော်မြန်မာ အက္ခရာ ဖလှယ်ပုံများ)		